

မာတိကာ

- ၁။ Andrew O'Hagan ရဲ့ Personality - ၇
- ၂။ ဗြိတိသျှ ကျောင်းဆရာမ၊ စာရေးဆရာမ Rachel Seiffert ရဲ့ Field Study - ၁၆
- ၃။ စာပေနှိတ်လ်ဆုရ ဗြိတိသျှ စာရေးဆရာမကြီး Doris Lessing ရဲ့ The Summer Before the Dark - ၃၅
- ၄။ Khaled Hosseini ရဲ့ The Kite Runner - ၄၂
- ၅။ Orhan Pamuk ရဲ့ My Name is Red - ၄၉
- ၆။ Salman Rushdie ရဲ့ The Jaguar Smile - ၅၅
- ၇။ Vikram Seth ရဲ့ An Equal Music - ၆၃
- ၈။ အင်္ဂလိပ်လို ရေးတဲ့ ဂျပန်စာရေးဆရာ အိရှိဂူရိုကဇူအိုရဲ့ The Unconsoled - ၇၀
- ၉။ Harald Salfellner ရဲ့ Franz Kafka and Prague - ၇၈
- ၁၀။ Sandy Tolan ရဲ့ The Lemon Tree - ၈၅
- ၁၁။ Penguin Books ထုတ် The Shape of the Beast ထဲက Arundhati Roy နဲ့ စကားစမြည် - ၉၃
- ၁၂။ Doris Lessing ရဲ့ Ben, in the World - ၉၉
- ၁၃။ John Updike ရဲ့ Terrorist - ၁၀၇
- ၁၄။ Gabriel Garcia Marquez ရဲ့ Living to Tell the Tale - ၁၁၄
- ၁၅။ Patrick French ရေးတဲ့ V. S. Naipaul ရဲ့ တရားဝင်ခွင့်ပြု အတ္ထုပ္ပတ္တိ - ၁၂၄

- ၁၆။ D. H. Lawrence ရဲ့ Sons and Lovers - ၁၃၀
- ၁၇။ Ian Buruma ရဲ့ China Lover - ၁၄၀
- ၁၈။ ဂျပန် ဝတ္ထုရေးဆရာမ နတ်ဆုအိုကီရိုနိုရဲ့ Grottesque - ၁၅၃
- ၁၉။ တရုတ်ဝန်ကြီးချုပ် ကျောက်ကျိယန်ရဲ့ တစ်သက်တာမှတ်တမ်း (Memoirs) - ၁၆၀
- ၂၀။ အမေရိကန် ပန်းချီဆရာမ၊ စာရေးဆရာမ Melchert Thorp ရဲ့ Kites Above the Black Sand - ၁၆၆
- ၂၁။ ပြင်သစ်မှာနေတဲ့ နိုဘဲလ်ဆုရ တရုတ် စာရေးဆရာ Go Xingjian နဲ့ အင်တာဗျူး - ၁၇၃
- ၂၂။ ၂၀၀၆ နိုဘဲလ်ဆုရ တူရကီ စာရေးဆရာကြီး Orhan Pamuk ရဲ့ Other Colours - ၁၇၉
- ၂၃။ တရုတ် စာရေးဆရာမ ရှင်ရန် ရေး Nicky Harman ဘာသာပြန်တဲ့ Message from an unknown Chinese Mother - ၁၈၅
- ၂၄။ တရုတ် စာရေးဆရာ Liao Yiwu ရေးထားတာကို Wen Huang အင်္ဂလိပ်လို ဘာသာပြန်တဲ့ ဝတ္ထုမဟုတ် စာပေ Go South, further South - ၁၉၂
- ၂၅။ Marshall Moore ရဲ့ Cambodia - ၁၉၈
- ၂၆။ ချက် ဝတ္ထုရေးဆရာကြီး Josef Skvroeccky ရေးပြီး Michal Schonberg ဘာသာပြန်တဲ့ When Eve was Naked - ၂၀၄